



# လူမျိုးတန်ရွှေတပါး

ကြံရတနာ မောင်မြတ်၏

“မြန်မာ သတ္တ၊ မွန်လေးဝနှင့်၊ ရှမ်းကသုံးဆယ်၊ ခြောက်ဆယ်ကုလား၊ လူမျိုးတရာ့  
တပါး”ဟု ဆိုရိုးအမှတ်အသား ရှိခဲ့သည်။

လူမျိုးတရာ့တပါးတို့သည်ကား အဘယ်နည်း။

စွဲယံ့ကော်ထင်၌ “ရွှေတပါးကို၊ လူအမျိုး၊ ဆိုရိုးဘယ်ကျမ်းလာသနည်း”ဟုသောအ  
မေးပွဲစွာကို စမျှေးတံဆိပ်ကျမ်း၌လာသည်ဟု ဖြေဆိုလျက် လူမျိုးတရာ့တပါးကို လက်ာနှင့်ရေ  
တွက်ပြထားသည်ကို တွေ့ရ၏။

မြန်မာမင်းအုပ်ချုပ်ပုံစာတန်းဒုတိယတွဲ၌လည်း လူမျိုးတရာ့တပါး မူခုနစ်မျိုးကို  
ယေားနှင့်တက္ခ နှိုင်းယဉ်ရေတွက်ပြထားလေသည်။

မူခုနစ်မျိုးမှာ ၁။ ရခိုင်ရာဇ်၂။ မူရွှေးဆရာတော်၏မှတ်တမ်း ၃။ ရွှေတော်ဝန်  
မင်းကြီးမဟာမင်းထင်ရာဏ်၏ အမှတ်အသား ၄။ စစ်ကူး တော်အင်းစား အသုံးစာရေး  
မဟာမင်းလှအသချိုးယော်၏ အမှတ်အသား ၅။ နှိုင်ငံခြားဝန်ထောက်မင်း၏ အမှတ်အသား ၆။  
စွဲယံ့ကော်ထင်အဖြေ ၇။ မြို့အုပ်မင်းဦးကံသာ၏ အမှတ်အသားတို့ဖြစ်လေသည်။ နေမိဘုံ  
ခန်းပျို့လာ လူမျိုးတရာ့တပါးလက်ာကောက်နှစ်ချက်တပုဒ်ကိုပါ ဖော်ပြထားလေရာ မူရှစ်မျိုး  
ပါဝင်သည်ဟူလည်း ဆိုနိုင်ပေသည်။



ရခိုင်ရာတင်သည် “မြန်မာသတ္တ၊ မွန်လေးဝန့်၏၊ ရှမ်းကသံးဆယ်၊ ခြောက်ဆယ်ကုလား”ဟူသော မြန်မာဆိုရှိးအမှတ်အသားကို မလိုက်ချေ။ မြန်မာ ၂-မျိုး၊ မြန်-၃မျိုး၊ ရှမ်း ၂၃-မျိုး၊ ကုလား ၅၆-မျိုး၊ တရာ် ၉-မျိုး၊ ချင်း ၃-မျိုးဟူ၍ အနှစ်ခွဲပြထားသည်။ လူတမျိုးစီ၏ အမည်များကိုမူ ဖော်ပြထားခြင်း မရှိလေ။



မုချေးမှတ်တမ်း၊ ရွှေတောင်ဝန်မင်းကြီးအမှတ်အသား၊ အသံးစာရေးအမှတ်အသား၊ နိုင်ငံခြားဝန်ထောက်အမှတ်အသားနှင့်စုစုပေါင်းတောင်အဖြတ်မှာမူ “မြန်မာသတ္တာ၊ မွန်လေး ၁”ဟူသောရေးအမှတ်အသားအတိုင်း အနှစ်ကိုလည်း ခဲ့ခြားပြသည်။ လူတမျိုးစိုးအမည်များကိုလည်း ၁၀၁-ပါးစွေအောင် ရေတွက်ပြဆိုထားကြသည်။ သို့သော် တမူနှင့်တမူ မတူ၊ ကဲ့ပြားခြားနားကြ၏။

မြို့အုပ်မင်းဦးကံသာ၏ အမှတ်အသားနှင့်နေမိဘံခန်းပျို့လာ ကောက်နှုတ်ချက်ကဗျာတို့သည်ကား အနှစ်ကို ခဲ့ခြား၍ မဖော်ပြ။ လူမျိုးတရာ့တပါး၏ အမည်များကိုသာ ၁-မှ ၁၀၁ အထိ ရေတွက်ပြထားလေသည်။

မူအမျိုးမျိုးကို တိုက်ဆိုင်နိုင်းယှဉ်လေ့လာကြည့်သောအခါတွင် စွဲယံ့ကျော်ထင်အဖြေ၊ ဦးကံသာ၏ အမှတ်အသားနှင့်နေမိဘံခန်းပျို့လာကောက်နှုတ်ချက်ကဗျာတို့သာလျှင် လူမျိုးတရာ့တပါး၏ အမည်များကို မြန်မာဆန်ဆန်၊ မြန်မာမူပြထားသောအမည်များနှင့်ရေတွက်ပြထားသည်ကို တွေ့ရသည်။ ကျွန်းမူများသည်ကား ကုလားမျိုး ၆၀-ကို ဖော်ပြရာ၍ ပါဋ္ဌာန်မူများနှင့်ချည်းဖော်ပြထားလေသည်။



မူက္ခားပြေားရုံမျှဖြင့် များသည်ဟု သံသယမဖြစ်သင့်ပေါ့၊ အမည်ဟူသည် အများပည်ရာ လိုက်ခေါ်မြှုဖြစ်၏။ အင်းဝခေတ် အခေါ်အဂေါ်အသုံးအနှစ်နှင့်ကုန်းဘောင်ခေတ်အ ခေါ်အဂေါ်အသုံးအနှစ်တို့ တူချင်မှ တူပေမည်။ တနည်းမှာ အိန္ဒိယယဉ်ကော်မူပုံးနှုန်းမြဲမားမိုး လာခဲ့သည့်အချိန်ဖြစ်ရကား၊ အိန္ဒိယစာပေကျမ်းကုန်လာအတိုင်း ပါဌိအမည်များကို တိုက်ရှိက် ယူထုံးခြင်းလည်း ဖြစ်နိုင်သည်။ ထိုအခါတွင် မျက်မြင်လက်တွေ့ကြားသိရသော အမည်များကို သာ မြန်မာဆန်ဆန် မှတ်တမ်းတင်သည့်သူတေသိတို့၏ဖော်ပြချက်နှင့်မညီမည့် ကွဲလွှဲသွားနိုင်လေသည်။

ကျွန်တော်သည် မြန်မာမင်းအုပ်ချုပ်ပုံစာတန်းဖော်ပြချက် လူမျှိုးတရာ့တပါးမှုများ နှင့်တိုက်ဆိုင်နှင့်ယဉ်နိုင်ရန် ရှေးဟောင်းစာပေး ပန်းချိတို့မှ ရသမျှသော လူမျှိုးတရာ့တပါး ဆိုင်ရာ ဖော်ပြချက်များကို ရှာဖွေစုဆောင်းမိပါသည်။



ရှင်အုန်းညီ၏ဂါထာခြောက်ဆယ်ပျို့ တရာ့တပါး-ချီပွဲပိုင်း ၂၅-၇၌ လူမျှိုးတရာ့တပါးမှ လူမျှိုးပေါင်း ငါးဆယ်ခန့်ကို ဖော်ပြဖွဲ့ဆိုထားသည်ကို တွေ့ရ၏။

စာဆိုရှင်အုန်းညီသည် အင်းဝခေတ် ရွှေနှုန်းကြွှုရှင် နရပတ္တလက်ထက်တွင် အင်းဝနေပြည်တော်ပတ်ဝန်းကျင်မှာ တွေ့မြင်ကြားသိရသောလူမျိုးများကို ဖော်ပြခဲ့ဖြစ်ပေမည်။ မြန်မာဆန်သော အမည်များကိုသာ တွေ့ရသည်။

\* တရာ့တပါး၊ အမျိုးပြားသား၊ ပုဂ္ဂိုလ်၊ မြန်မာ၊ ဗျာပါ၊ စင်းကြန်၊ ကြင်တန်၊ ပျော်၊ ရွှေမှုံး၊ ကမ်းယံး၊ ပြု၍၊ မြို့၊ သထု၊ တလိုင်း၊ စဉ်တိုင်း၊ သက်သား၊ ကုလား၊ ပန်းသေး၊ ရပ်ဝေး၊ ကြည်းလို့၊ သိန်းထိုင့်၊ ဗာလို့၊ ဗောဓိ၊ ပင်ကား၊ ဘာသာသင်းတဲ့၊ ရပ်လှဲ့၊ တထူး၊ ကန်တူးနားဘက်၊ တရက်၊ သူလှို့၊ စာလို့၊ အဘက်၊ အိပ်ပက်၊ စဏ္ဍား၊ ထိုးဒယားနှင့်၊ တခြားသင့်ထောင်၊ ပလောင်၊ လဝါ၊ သူဗျာထူးဆန်း၊ ရှုမှုံး၊ ယွန်း၊ ဦးပြည်း၊ မျက်နှာမည်းနှင့်၊ ကသည်း၊ ကရင်၊ စုအင်ချင်း၊ လင်း၊ တန်သံ့ဘြီ၊ ော်ရှိ၊ သီပွဲ၊ ကုလားနုဟု၊ တရာ့တပါး ပြားသားအထွေး...\*



အင်းစောက်ရာအင်ပေမှု၌ လူမျိုးတရာ့တပါးဖော်ပြချက် မူကွဲနှစ်မျိုးကို ယှဉ်လျက် သား တွေ့ရလေသည်။

(အင်းစောက်ရာအဝင်ဟု အမည်တပ်ထားသည့်အတိုင်း မြန်မာရာအဝင်ဆိုင်ရာမှတ်သားချက်များကို တိုတိနှင့်လိုဂံးအချုပ်ထုတ်နှုတ်လျက် အင်းစောက်လယားကွဲက်များချကာဖော်ပြထားသည့်ကျမ်းဖြစ်၏။ ကျမ်းပြုပုဂ္ဂိုလ်၏ အမည်ကိုကား ရှာမတွေ့။ သဏ္ဌာန် ၁၀၃၂-ခုနှစ်အထိ မှတ်သားချက်ပါသည်။ က-အစ၊ ဂူအဆုံး၊ J-အဂါနှင့် ငါ-ချုပ်ပါရှိသည်။ စာရေးကူးပြီးသဏ္ဌာန်တား ဘာရေ-ခု၊ ပထမဝါဆိုလဆန်း ၁၄-ရက်နေ့တည်း။ ပခုက္ခာမြို့နယ်၊ ဆင်မင်းရွာ၊ မင်းကျောင်းမှုရရှိသည့် ပေမူဖြစ်၏။)

အင်းစောက်ရာအဝင် ဂုဏ္ဍာဘက်ပါလူမျိုးတရာ့တပါးဖော်ပြချက်သည် မြန်မာမင်းအုပ်ချုပ်ပုံစာတန်းဒုတိယတဲ့လာ ဦးကံသာ၏ အမှတ်အသားနှင့်တထပ်တည်းလိုတူနေသည်ကိုတွေ့ရ၏။ လူမျိုးသုံးမျိုးနှင့်စာလုံးပေါင်းသတ်ပုံအချို့သာ ကွဲပြားခြားနားသည်။ ဦးကံသာသည် အင်းစောက်ရာအဝင်လာ လူမျိုးတရာ့တပါးကို ကောက်နှုတ်မှတ်သားဟန် ရှိသည်။

အင်းစောက်ရာအဝင် ဂူဝမ်းဘက်တွင် ဖော်ပြထားသည့်လူမျိုးတရာ့တပါး၊ တနည်းမှတ်သားချက်မှာ အောက်ပါအတိုင်း ဖြစ်၏။

\* မြန်မာ၊ မူန့်၊ အေီ၊ အေါ်၊ ယုန်း၊ ဓမ္မ၊ ကုလား၊ ရှုမ်း၊ ပစ္စိက္ခား၊ သောက္တတဲ့ ၁၀-ပါး။ အဝယ်၊ ရခိုင်၊ လိုးဒယား၊ ကသည်း၊ သူတဲ့၊ ကထူး၊ ပြေား၊ တန်သာရီ၊ ဥရုံ၊ ကဆဲး ၂၀-ပါး။ ကုလဲတဲ့၊ သူဘား၊ မဟလ္လာတာ၊ ပင်လာ၊ နဘဲ့၊ အင်ကျည်း၊ ပုသထား၊ အတား၊ ဗြိုဟာ၊ ရပါ ၃၀-ပါး။ မြို့လဝါ၊ စန္တား၊ သေရား၊ တရုတ်၊ တရာ်၊ ပုဇွား၊ ဂေါ်လာ၊ ဖောက်၊ အမွည်တက် ၄၀-ပါး။ တောင်လား၊ ရမဲ့၊ တောင်သူး၊ ပသူဗျား၊ လင်သေား၊ တက်ဗျည်း၊ တရေား၊ တပသီး၊ ဖူသာ၊ ရေဆဲ ၅၀-ပါး။ ပိသျ္ဌာ၊ လင်း၊ ယူနိတူး၊ သထုံး၊ ကျည်း၊ ပံထိပ်း၊ မာလိန်း၊ သတ္တန်း၊ ခေါ်ဂီး၊ လဟက် ၆၀-ပါး။ ဖောက်ကြန်း၊ ကံစက်း၊ သူယောင်း၊ သူလျောင်း၊ ထိန်း၊ သူလီး၊ ကံစီး၊ အေီး၊ ချွင်းအိုး၊ လမြှင် ၇၀-ပါး။ ပလောင်း၊ မောဓိ၊ ပောင်း၊ ချွန်း၊ ကျွန်း၊ လတောင်း၊ ချေကုတ်း၊ ဇေတ်း၊ စင်ကံး၊ ပန်းသေး ၈၀-ပါး။ ရေမီးတွက်း၊ သက်း၊ ရေသူး၊ လင်တဲ့၊ မျက်နှာမည်း၊ ဟာရီး၊ ပုသာရား၊ ချုံး၊ လင်ခိုကား၊ ကမ်းယံး ၉၀-ပါး။ ကမ်းမြင့်း၊ ကချင်း၊ ကျံထင်း၊ ကရင်း၊ ထက်း၊ လဟုး၊ လဟောက်း၊ လင်းသက်း၊ ဟိန်ခိုး၊ သြုလင်း၊ ပုံစုံစုံပေါင်း ၁၀၁-ပါး။\*

အားအရဆုံး၊ အခိုင်မာဆုံး၊ အပြည့်စုံဆုံးသောလူမျိုးတရာ့တပါးမှတ်တမ်းမှာ ရှင်ပင်ပုံးလန်းစေတီတော်၏ နှိမ်ဆေးရေးပန်းချိုပိုများပင် ဖြစ်လေသည်။ လူမျိုးတရာ့တပါးမူကွဲအ

မျိုးမျိုးရှိနေသည်ကို မရှုံး။ ရဲရဲတံ့ပွင့်လျှင် အမည်ကိုသာမက လူတမျိုးစီ၏ ပုံများပါ ရေးဆွဲဖော်ပြထားလေသည်။ ဦးကံသာ၏ မှတ်သားချက်နှင့်အင်းစောက်ရာဝင်လာ လူမျိုးတရာ့တ ပါးဖော်ပြချက်များကဲသို့ပင် အနှစ်ယူမခဲ့ခြားပဲ ၁-မှ ၁၀၁-အထိ လူတမျိုးစီကို ရေတွက်ဖော်ပြထားလေသည်။

ရှင်ပင်ပွင့်လန်းစေတီတော်သည် မကွေးတိုင်း ရေစကြိုမြို့နယ် အြားရှာအပ်စု ဆင်ကြီးရှာ သုံးထပ်ယဉ်းကျောင်းတိုက်အတွင်း တည်ရှိလေသည်။

စေတီတော်၏ ပုံသဏ္ဌာန်မှာ ဘိုးတော်ပုံ့မင်းလက်ထက်တွင် စေတ်စားခဲ့သည့်သွယ်သွယ်ဖြူးဖြူး ပုံစံပင်ဖြစ်သည်။ သပိတ်မှောက် အထက်ဖောင်းရစ်များစွာပါရှိကာ ဖိနပ်တော်နှင့်မလိုက်အောင် ရှည်လျားလွန်းလှသည်။ အရှေ့ဘက် မုခ်ဝတ္ထုတည်းသာ ပါသည်။ လိုက်အတွင်း နံရံများ၏ သုဝဏ္ဏသံ့၊ နေမံ့၊ မဟောသဓာ၊ ဝေသုန္တရာဇာတ်တော်ကြီးများနှင့်မာရာန်ရ မင်းကို အောင်မြင်ခန်း၊ ဗောဓိပင်၊ နှစ်ကျိုပ်ရှစ်ဆူဘုရားများနှင့်ကနှစ်ပန်းအလှများ ရေးဆွဲထားသည်။



စေတီတော်မှုဝင်ကို ထူသံးထပ်ဖြင့် တည်ဆောက်ထားသည်။ အပြင်မှုအတွင်းထို တထပ်ပြီး တထပ် ကျယ်သွားသည်။ မှုဝင် ဝဲယာရှိ ထူသံးထပ်စလုံးတွင် လူမျိုးတရာ့တပါးပုံများကို ရေးဆွဲထားပေသည်။ ရှားစေးရောင်အောက်ခံပေါ်တွင် အဖြူ။ အပြား၊ အနီး၊ အဝါနှင့်အနက်ဆေးရောင်များကို အသံးပြုထား၏။ စပ်ရောင်များကိုလည်း အခါအားလျှင်စွာ သုံးထားသေးသည်။

မှုဝင်မြောက်ဘက် ထူအထက်ထောင့်နားတွင် နံရံဆေးရေးပန်းချီ၊ ဆေးရေးပြီးသတ္တရာ့ကို မှတ်တမ်းတင်ထား၏။ သူတေသီတို့အတွက် တန်ဖိုးမဖြတ်နိုင်ပါသော ကမ္မည်းမောက္ခန်းပါတည်။

\* ဖုရားတကာ မောင်တက်ကွန်း ဖုရားတကာမ ရင်ဂါင် သားသွီးတို့ကောင်းမှု နိမ့်ဆုံးသာဒု နှစ်လူ ခေါ်စေသော်။

ရှင်ဗုဒ္ဓပွဋ္ဌာန်း ဆေးရေးပြီးသော သတ္တရာ့ကား ၁၁၅၉ ခု ပြာသို့လဲပြည့်ကြော်။ ၁၁ ရက် ၆ ကြာနေ့။\*

ကမ္မည်းမှတ်တမ်းအရ လူမျိုးတရာ့တပါး နံရံဆေးရေးပန်းချီသည် ၁၁၄၃-ခုနှစ်တွင် နှုန်းတက်သော အမရပူရပထမမြို့တည်နှုန်းတည် သီရိဓမ္မရာဇာဘွဲ့ခဲ့ ပဒံမင်းခေါ် ဘိုးတော်မင်းတရားကြီး နှုန်းတက်အပြီး ၁၆-နှစ်မြောက်ကာလတွင် ရေးဆွဲခဲ့ကြောင်း သိရ၏။ လူမျိုးတရာ့တပါးသည် ထိုစဉ်က ခေါ်ဝေါ်ရေးသားခဲ့သော အမည်များပင်ဖြစ်ချေသည်။

မှုဝင်မြောက်ဘက်နံရံထွင် လူမျိုးပေါင်း ၅၁-ပါး၊ တောင်ဘက်တွင် လူမျိုးပေါင်း ၅၀-ရေးဆွဲထား၏။ သုံးယောက်တွဲစီ၊ လေးယောက်တွဲစီ တန်းလျှက် အထောက်ခုနှစ်ဆင့် အခန်းဖွဲ့ထားသည်။ လူမျိုးတိုင်းပင်လျှင် မိမိသက်ဆိုင်ရာ တံခါနကိုလည်းကောင်း၊ ပန်းခက်ပန်းခိုင်ကိုလည်းကောင်း ကိုင်ထားလျက် စေတီလိုက်အတွင်း ဆင်းတုတော်ခါးသို့လည့်ကာ ရှိခိုးပူလော်နေကြသည်။

ထိုလူမျိုးတရာ့တပါးပုံများထဲမှ အချို့ကို ရေပါးစက္ကားဖြင့် ကူးယူသည်။ နောက်စက္ကားပေါ်သို့ ကာဗွန်ခံကာ ပြောင်းကူးသည်။ မူရင်းပုံများမှာ ကြီးလွန်းရကား၊ အချိုးကျေစကေး

ကိုက်ချုပ္ပရသည်။ ဆေးရောင်ကို မဖော်ပြနိုင်သောလည်း ကောက်ကြာင်းမျဉ်းများကိုမှ အမှန်ကန်ဆုံးဖြစ်အောင် ကြွေးစားထားပါသည်။ ထိုပုံများကို ပူးတွဲဖော်ပြလိုက်ပါသည်။

လူမျိုးတရာ့တပါးပုံများအောက်မှ အမည်များကိုလည်း အင်းစောက်ရာအင်လာမှတ်သားချက်များနှင့်တိုက်ဆိုင်နှင့်ယုဉ်ကြည့်နိုင်စိမ့်ကှ မူရင်းအစီအစဉ်၊ မူလသတ်ပုံအတိုင်း ကူးယူဖော်ပြလိုက်ပါအံ့။

မြဟ္မာ၊ တလိုင်၊ ကဲသည့်၊ ယိုင်တရာ

ရှုန်၊ သထုန်၊ တလုတ်၊ ဂုဏ်

ဗြေဘာ၊ သူလှို့၊ ရခိုင်၊ ကြေး

ဝေရနီ၊ တရုံ့၊ တရော့၊ တပသီ

ဇော်ရှိ၊ ပလောင်၊ လဝ၊ မံ့ဒ်ပုံ

ဖတ်မရ၊ ဖတ်မရ၊ သောက္ကတဲ့၊ လဘအဲ... ၂၃-ပါး။

စင်ကျံး၊ တန်သာရီ၊ အင်ဂျယ်

ကရင်၊ ခြင်၊ တန်သာရီ၊ ကတ္တဲ့

ဖတ်မရ၊ တောင်သူ၊ တောင်သား၊ ဖတ်မရ ... ၁၁-ပါး။

မာလိန်၊ သူတဲ့၊ ဇော်တက် ဖတ်မရ

ဥယံး၊ ရဝါး၊ ဖတ်မရ၊ ဖတ်မရ

ရေမီးတွေက်၊ ရမီး၊ ရှိန်းဂို့၊ ဖတ်မရ ... ၁၂-ပါး။

မြောက်ဘက်မှ စုစုပေါင်း ... ၅၁-ပါး။

လင်းပေ၊ လင်းတောင်၊ ဘောင်လင်၊ ဗသ္ဌ္ဌး

ကောဂါ၊ ဖုသာ၊ မြို့၊ ကခြင်

ဓန၊ မြွှေ့၊ ပေါရီ၊ လင်တိကာ

လဟက်၊ ပေါက်ကံ့၊ သူယောင်၊ ဘောစိ

ရဝင်၊ လင်စင်၊ အိုး၊ ကရီ

ကံစက်၊ အေမီးတွော်၊ ပလောင်၊ သူလောင်

မျက်နှာမဲ၊ ဖတ်မရ၊ ဖတ်မရ၊ ဖတ်မရ ... ၂၈-ပါး။

ပတူတဲ့ရာ၊ စဘား၊ ခွန်

ခိုမ်၊ လဟု၊ လစင်

ဖတ်မရ၊ ပြုဗ္ဗာ၊ မူးခိုး

ဖတ်မရ၊ ဟာရီ၊ ကံရံ ... ၁၂-ပါး။

နှေဲ၊ ဟိုနှေဲ၊ ဖတ်မရ

တက်တူ၊ မျက်ကံ့၊ ဖတ်မရ

လင်တော်၊ ဖတ်မရ၊ ဖတ်မရ၊ ဖတ်မရ ... ၁၀-ပါး။

တောင်ဘက်မှ စုစုပေါင်း ... ၅၀-ပါး။

လူမျိုးတရာ့တပါးကို ပန်းချို့ဆရာသည် မြန်မာ၊ မွန်၊ ယိုးဒယား၊ ရှုမ်း၊ သထုံ၊ ရခိုင်၊ ကရင်၊ ချင်း၊ ကချင်စသော အများမြင်တွေ့နေကျလူမျိုးများကိုသာ ဂရာတစိုက် ကောက် ကြောင်းနှင့်ရေးဆွဲသည်။ ကျော်လူမျိုးများကိုမူ အုံသုစွော်၊ ကြောက်စဖွော်ဖြစ်အောင် ခပ်ကြမ်းကြမ်းဖော်ပြထားသည်ကို တွေ့ရသည်။ လူမျိုးတရာ့တပါးစလုံးကို ပန်းချို့ဆရာသည် မြင်

တွေ့ဘူးချင်မှ မြင်တွေ့ဘူးပေမည်။ မမြင်မတွေ့ဘူးသည်လူမျိုးများကိုမှ စိတ်ကူးနှင့်ပုံဖော်ရာ၌ အထူးတဆန်းသတ္တဝါကြီးများပမာ အံ့သွေ့ယ်၊ ကြောက်စွဲယ်တင်ပြထားသည်ကို တွေ့ရသည်။ လူမျိုးတရာ့တပါးပုံများကိုချဉ်းသာ ကြည့်လျှင် မာကြာခက်ထန်သော ကောက်ကြောင်းများ နှင့်သဘာဝမကျသော အချိုးအစားများကြောင့် ပန်းချီဆရာအား အထင်သေးဖွှာဖြစ်၏။

အတွင်းဗာတ်တော်ပန်းချီများနှင့်နှိုင်းယုံကြည့်ပါမှ ပန်းချီဆရာ၏ ပကတိပညာကို သိမြင်နိုင်မည်ဖြစ်ပေသည်။ ဗာတ်တော်များ၏ ပျော့ပျောင်းနဲ့နှောင်းနဲ့ည့်သော ကောက် ကြောင်းများကို တွေ့ရသည်။ လူမျိုးများပုံနှင့်နှိုင်းယုံကြည့်နိုင်ရန် နေမိုဗာတ်တော်မှ ဘုရင်ပုံ၊ မင်းသမီးပုံနှင့်အပျို့တော်ပုံကောက်ကြောင်းများကို ကူးဆွဲထည့်သွင်းလိုက်ပါသည်။



လူမျိုးတရာ့တပါး နံရံဆေးရေးပန်းချီသည် တိက်ရိုက်အဓိပါယ်အားဖြင့် တရာ့တပါး သော လူမျိုးများသည် မြတ်စွာဘုရားသင်အား ဦးညွတ်ရိုကျိုးရိုခိုးပူးကော်နေခြင်းသာ ဖြစ် လေသည်။ သွေ့ယ်ပိုက်သောအဓိပါယ်ကို ဆက်လက်တွေးယူမည်ဆိုပါက မြန်မာဘုရင်မင်းမြတ်

သည် တိုင်းအတည်ပြု၏ ပြည်အစိုးရှိ၊ မြို့အခန်းခန်း၊ နှုန်းအသီးသီး၊ ထီးအဆူဆူ၊ ကျွန်းလမ္း၍  
ရှိ မင်းဟူသမျှ ဦးည်းခရာည်ဆိုသော ဘုန်းတော်ဘွဲ့ကဗျာတပုဒ်အလား ခံစားသိမြင်လာမည်  
ဖြစ်လေသည်။ တရားထီးဆောင်းမင်းအပေါင်းအား အောင်မြင်လိမ့်မည်ဟုသောနိမိတ်ကို အ<sup>၁</sup>  
ထင်အရှေ့သားဖော်ဆောင်ထားချေသည်။ အတိသွေးအတိမာန် တက်ကြစေသောပန်းချီများပါ  
တည်း။

ထိုစဉ်က နှုန်းတက်လျက်ရှိသော ဗုဒ္ဓမြင်းခေါ်ဘိုးတော်မင်းတရားကြီး၏ ဘုန်းတော်  
ဘွဲ့ပန်းချီဟု ဆိုလျှင်လည်း မမှားချေ။

ဘိုးတော်မင်းတရားကြီးသည် အခြားမြန်မာမင်းများ တာရှည်စွာ စည်းရုံးမရနိုင်ခဲ့  
သော ရခိုင်ပြည်ကြီးကို အပြီးတိုင်စည်းရုံးနိုင်ခဲ့လေသည်။

တရှုတ်ပြည်၊ ဝေသာလီ၊ မကိုပူရနှင့်သိဟန့်နိုင်တိုင်အောင်ပင် အာဏာစက်ပုံးနှံး  
လေသည်။ မဟာမိတ်အဖြစ် သင့်တင့်စွာ ဆက်ဆံနိုင်ခဲ့လေသည်။ တရှုတ်ဥတည်မင်းကလည်း  
ကောင်း၊ ဝေသာလီမင်းကလည်းကောင်း၊ မကိုပူရဖော်ဘွဲ့များကလည်းကောင်း၊ သမီးကညာများ  
အဆက်အသ ရောက်ရလေသည်။

သီဟိုင်ကျွန်းမှုလည်း ကိုးကွဲယ်ရန် မာတ်တော်များ ပဏ္ဍာဆက်သခဲ့၏။

သည်မျှလက်တွေအခြေအနေကောင်းနေစဉ်တွင် တရားထီးဆောင်းမင်းအပေါင်းထိုး  
အား လက်နက်နိုင်ပြုနိုင်မည့်နိမိတ်ကိုယူလျက် လူမျှိုးတရာ့တပါးနံရံဆေးရေးပန်းချီများဖြင့်  
သွယ်ပိုက်ကာ ဘုန်းတော်ဖွဲ့ကြခြင်းသည် မသင့်လျှော်ပါသလော်။

ကြောရတနာ မောင်မကြို့

မှတ်ချက်။ ၂၆၃တာရီမဂ္ဂလေး၊ ၁၉၂၄-ခုနှစ်၊ သုဂ္ဂတ်လထုတ် စာမျက်နှာ(၂၈ မှ ၃၃)  
အထိုက်လာရှိသောဆောင်းပါးကို ပြန်စာစီရိုက်ထားပါသည်။